

နှစ်တိုငွေပင်ငွေရင်းအသက်အာမခံ ခံစားခွင့်နှင့်စည်းကမ်းချက်များ

၁။ နှစ်တိုငွေပင်ငွေရင်းအသက်အာမခံအခွင့်အရေးနှင့်စည်းကမ်းချက်များ

နှစ်တိုငွေပင်ငွေရင်းအသက်အာမခံ၏အကျိုးခံစားခွင့်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

- (၁) နှစ်စေ့အကျိုးခံစားခွင့် (Maturity Benefit)
- (၂) သေဆုံးမှုအကျိုးခံစားခွင့် (Death Benefit)
- (၃) ထာဝစဉ်လုံးဝမသန်စွမ်းအကျိုးခံစားခွင့် (Permanent Total Disability Benefit)

(၁-၁) နှစ်စေ့အကျိုးခံစားခွင့် (Maturity Benefit)

၁.၁.၁ အာမခံထားသူသည် ပရီမီယံပေးသွင်းပြီးနောက် ပေါ်လစီတွင်ဖော်ပြထားသည့် သက်တမ်းစေ့တွင် အာမခံထားငွေကို တစ်လုံးတည်းထုတ်ယူနိုင်ပါသည်။

(၁-၂) သေဆုံးမှုအကျိုးခံစားခွင့် (Death Benefit)

- ၁.၂.၁ အာမခံသက်တမ်းအတွင်း ပေါ်လစီတည်မြဲနေစဉ် (သို့) အလိုအလျောက် ပေါ်လစီတည်မြဲနေစဉ် အာမခံထားသူကသေဆုံးပါက ကုမ္ပဏီမှရရန်ရှိငွေများကို နုတ်၍ ကျန်အာမခံထားငွေကို အကျိုးခံစားခွင့်ရှိသူများ ထုတ်ပေးပါမည်။
- ၁.၂.၂ အကျိုးခံစားခွင့်လွှဲအပ်ခြင်းခံရသူသည် အသက် (၁၈) နှစ်မပြည့်သေးသူဖြစ်လျှင် အာမခံလုပ်ငန်းလုပ်ပိုင်ခွင့် ဥပဒေပုဒ်မ (၁၂) (စ) နှင့်အညီ ၎င်း၏မိဘအရင်း (သို့) တရားဝင်မွေးစားမိဘ (သို့) တရားဝင်အုပ်ထိန်းသူကိုသာ ထုတ်ပေးပါမည်။
- ၁.၂.၃ အာမခံထားသူသေဆုံးချိန်တွင် အကျိုးခံစားခွင့် လွှဲအပ်ခြင်းခံရသူက သေဆုံးပြီးဖြစ်ကာအကျိုးခံစားခွင့် ထပ်မံလွှဲပြောင်းထားခြင်းမရှိလျှင် အာမခံလုပ်ငန်းလုပ်ပိုင်ခွင့် ဥပဒေပုဒ်မ (၁၂) (ဆ) နှင့်အညီ အောက်ပါအတိုင်း ထုတ်ပေးပါမည်။

- (၁) အာမခံထားသူ၏ခင်ပွန်း/ဇနီး
- (၂) အာမခံထားသူ၏သား/သမီး
- (၃) အာမခံထားသူ၏မြေး
- (၄) အာမခံထားသူ၏ညီအကိုမောင်နှမ
- (၅) အာမခံထားသူ၏မိဘ

(၁-၃) ထာဝစဉ်လုံးဝမသန်စွမ်းအကျိုးခံစားခွင့် (Permanent Total Disability Benefit)

၁.၃.၁ ပေါ်လစီတည်မြဲနေစဉ်ကာလအတွင်း အာမခံထားသူသည် ရောဂါကြောင့် သော်လည်းကောင်း မတော်တဆမှုကြောင့် သော်လည်းကောင်း ထာဝစဉ်လုံးဝမသန်စွမ်းဖြစ်ပါက ကုမ္ပဏီက ရရန်ရှိငွေများကို နုတ်၍ ကျန်အာမခံထားငွေကို အာမခံထားသူသို့ တစ်လုံးတည်း ထုတ်ပေးပါမည်။

- ၁.၃.၂ ထာဝစဉ်လုံးဝမသန်စွမ်းဖြစ်ခြင်း အကျိုးခံစားခွင့်အတွက် အောက်ဖော်ပြပါ အထောက်အထားများကို တင်ပြရန်လိုအပ်ပါသည်။
 - ၁.၃.၃ ထာဝစဉ်လုံးဝမသန်စွမ်းဖြစ်ခြင်းဆိုသည်မှာ အောက်တွင်ဖော်ပြထားသည့် နမူနာ ဖြစ်ရပ်မျိုးကိုဆိုလိုပါသည်။
 - (၁) မျက်စိနှစ်ဖက်လုံးဝကွယ်ခြင်း။
 - (၂) လက်ကောက်ဝတ်အထက်ပိုင်းမှ လက် နှစ်ဖက်ပြတ်ခြင်း၊ လုံးဝ အသုံးပြု၍မရခြင်း။
 - (၃) ခြေကျင်းဝတ်အထက်ပိုင်းမှ ခြေထောက် နှစ်ဖက်ပြတ်ခြင်း၊ လုံးဝ အသုံးပြု၍မရခြင်း။
 - (၄) မျက်စိတစ်ဖက်လုံးဝကွယ်ခြင်းနှင့် လက်ကောက်ဝတ် အထက်ပိုင်းလက်တစ်ဖက် ပြတ်ခြင်း/အသုံးပြု၍မရခြင်း၊ ခြေကျင်းဝတ်အထက်ပိုင်း ခြေတစ်ဖက်ပြတ်ခြင်း/ လုံးဝအသုံးပြု၍မရခြင်း။
- မှတ်ချက်။ ။ အထက်ပါအချက်များနှင့် အကျိုးမဝင်သော်လည်း ကုသသည့် ဆေးရုံမှ အထူးကုဆရာဝန်၏ ထာဝစဉ်လုံးဝမသန်စွမ်း ဖြစ်ကြောင်း ထောက်ခံချက်ရရှိလျှင် ထာဝစဉ်လုံးဝမသန်စွမ်း အကျိုးခံစားခွင့်ရရှိနိုင်ပါသည်။
- ၁.၃.၄ ကျန်းမာရေးကိုအကြောင်းပြု၍သော်လည်းကောင်း၊ အလုပ်အကိုင်ကို အကြောင်းပြု၍သော်လည်းကောင်း ခြွင်းချက်ဖြင့်လက်ခံထားသော ပေါ်လစီများသည် ဤအကျိုးခံစားခွင့်ကို မရနိုင်ပါ။

၂။ နှစ်တိုငွေပင်ငွေရင်းအသက်အာမခံပေါ်လစီမှ ရရှိနိုင်သည့်အခြားခံစားခွင့်များ

အာမခံထားသူသည် နှစ်တိုငွေပင်ငွေရင်းအသက်အာမခံ ပေါ်လစီမှ အောက်ဖော်ပြပါ ခံစားခွင့် များကိုလည်း ရရှိခံစားနိုင်ပါသည်။

- (၁) အာမခံထားသူက ပေါ်လစီကိုစာရင်းပိတ်နိုင်ခြင်း (Paid-up)
- (၂) အာမခံထားသူက အမ်းငွေထုတ်ယူနိုင်ခြင်း (Surrender Value)
- (၃) နှစ်တိုငွေပင်ငွေရင်းအသက်အာမခံကုမ္ပဏီမှ ငွေချေးယူနိုင်ခြင်း (Policy Loan)

(၂-၁) အာမခံထားသူက ပေါ်လစီကို စာရင်းပိတ်နိုင်ခြင်း

၂.၁.၁ ကျသင့်ပရီမီယံကို (၁) နှစ်တစ်ဆက်တည်းထည့်သွင်းပြီးပါက ပရီမီယံကို ဆက်လက်ပေးသွင်းခြင်း မပြုနိုင်တော့သဖြင့် ပေါ်လစီကိုစာရင်းပိတ်ပေးရန် အကြောင်းကြားလာလျှင် အဆိုပါပေါ်လစီကို ဤကုမ္ပဏီက စာရင်းပိတ် ပေါ်လစီအဖြစ် ပြောင်းလဲသတ်မှတ်ပေးပါမည်။

- ၂.၁.၂ ပေါ်လစီတွင်ဖော်ပြထားသည့် သက်တမ်းစေ့ ရောက်သည့်နေ့တွင် ပြင်ဆင်သတ်မှတ်ထားသည့် စာရင်းပိတ်တန်ဖိုးကို အာမခံထားသူသို့ ထုတ်ပေးမည် ဖြစ်ပါသည်။
- ၂.၁.၃ အာမခံသက်တမ်းအတွင်း အာမခံထားသူသေဆုံးလျှင် သတ်မှတ်ထားသည့် စာရင်းပိတ်တန်ဖိုးကိုသာ အကျိုးခံစားခွင့် လွှဲပြောင်းခြင်းခံရသူ/များအား ထုတ်ပေးမည်ဖြစ်ပါသည်။

(၂-၂) အာမခံထားသူအမ်းငွေရသင့်တန်ဖိုးထုတ်ယူနိုင်ခြင်း

- ၂.၂.၁ ကျသင့်ပရီမီယံကို (၁) နှစ်တစ်ဆက်တည်းပေးသွင်းပြီးပါက ပရီမီယံကို ဆက်လက်ပေးသွင်းခြင်း မပြုနိုင်တော့သဖြင့် ပေါ်လစီကို အမ်းငွေရသင့်တန်ဖိုး ထုတ်ပေးရန် အကြောင်းကြားလာလျှင် အမ်းငွေရသင့်တန်ဖိုးနှုန်းထား ဇယားအတိုင်း ရခွင့်ရှိသည့် အမ်းငွေရသင့်တန်ဖိုးကို အာမခံထားသူသို့ တစ်လုံးတည်း ထုတ်ပေးပါမည်။

(၂-၃) နှစ်တိုငွေပင်ငွေရင်းအာမခံပေါ်လစီမှငွေချေးယူနိုင်ခြင်း

- ၂.၃.၁ အာမခံထားသူအနေဖြင့် ၁ နှစ်တစ်ဆက်တည်း ပရီမီယံပေးသွင်းပြီးသည့် ပေါ်လစီတစ်စောင်မှ ချေးငွေရယူနိုင်ခွင့်ရှိသည်။ ချေးယူနိုင်မည့် ငွေပမာဏမှာ အမ်းငွေရသင့် တန်ဖိုးနှုန်းထား ဇယားပါအတိုင်း ရခွင့်ရှိသည့် စုစုပေါင်း အမ်းငွေရသင့်တန်ဖိုး၏ ၉၀% အထိဖြစ်ပါသည်။
- ၂.၃.၂ ချေးငွေ ကျပ်၁၀၀/-လျှင် တစ်နှစ်အတွက်၈% ဖြင့် အာမခံထားသူက အတိုးပေးရပါမည်။ အကယ်၍ ချေးငွေကိုပြန်ဆပ် မည်ဆိုပါက တစ်လုံးတည်း ပြန်ဆပ်ရပါမည်။ ငွေတစ်ကြိမ်ချေးလျှင်ငွေချေးက ကျပ်၁၀၀၀/-ပေးရပါမည်။ ငွေချေးယူသူက ချေးယူထားသည့်ငွေကို ပြန်လည်ပေးဆပ်ခြင်းမရှိလျှင် အကျိုးခံစားခွင့် ထုတ်ယူချိန်တွင် ချေးငွေနှင့်အတိုးကို ခုနှိမ်ပါမည်။

၃။ အကျိုးခံစားခွင့်မရရှိနိုင်သည့်ကိစ္စများ

- (၃-၁) အာမခံထားသူသည် အောက်ဖော်ပြပါအကြောင်းကိစ္စများကြောင့် သေဆုံးခဲ့လျှင် “သေဆုံးမှုအကျိုးခံစားခွင့် (Death Benefit) အားရခွင့်မရှိပါ။ ပေးသွင်းပြီးပရီမီယံကိုသာ ပြန်ထုတ်ပေးမည် ဖြစ်ပါသည်။
 - (က) အာမခံစသည့်နေ့မှ တစ်နှစ်အတွင်းမိမိကိုယ်ကို သတ်သေခြင်း။
 - (ခ) အာမခံဝယ်ယူစဉ်က ဖော်ပြရန်ထိန်ချန်ခဲ့သော ရှိရင်းစွဲရောဂါကြောင့် အာမခံစသည့်နေ့မှ တစ်နှစ်အတွင်းသေဆုံးခြင်း။
- (၃-၂) အာမခံထားသူတစ်ဦးသည် အောက်ဖော်ပြပါအကြောင်း ကိစ္စများကြောင့် ထာဝစဉ်လုံးဝမသန်စွမ်းဖြစ်ခဲ့လျှင် “ထာဝစဉ်လုံးဝမသန်စွမ်းဖြစ်မှု အကျိုးခံစားခွင့်

(Permanent Total Disability Benefit)” အားရခွင့်မရှိပါ။ ပေးသွင်းပြီး ပရီမီယံကိုသာ ပြန်ထုတ်ပေးမည်ဖြစ်ပါသည်။

- (က) ကြိုတင်ရည်ရွယ်ချက်ဖြင့် မိမိကိုယ်ကို အနာတရဖြစ်အောင် လုပ်ခြင်းကြောင့်ဖြစ်သည့် ထာဝစဉ်လုံးဝမသန်စွမ်းဖြစ်ခြင်း။
- (ခ) မိမိကိုယ်ကိုသတ်သေခြင်းကြောင့် မသေဘဲ ထာဝစဉ်လုံးဝမသန်စွမ်းဖြစ်ခြင်း။
- (ဂ) မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့်ဖြစ်သည့် ထာဝစဉ်လုံးဝမသန်စွမ်းဖြစ်ခြင်း။
- (ဃ) ဘေးအန္တရာယ် ဖြစ်စေသော ဆေးကို မှီဝဲခြင်းကြောင့် ဖြစ်သည့် ထာဝစဉ်လုံးဝမသန်စွမ်းဖြစ်ခြင်း။
- (င) ကိုယ်တိုင်ရာဇဝတ်မှုကျူးလွန်ခြင်းကြောင့်ဖြစ်သည့် ထာဝစဉ်လုံးဝမသန်စွမ်းဖြစ်ခြင်း။
- (စ) အာမခံဝယ်ယူစဉ်က ဖော်ပြရန်ထိန်ချန်ခဲ့သော ရှိရင်းစွဲရောဂါကြောင့် အာမခံသည့်နေ့မှ တစ်နှစ်အတွင်း ထာဝစဉ်လုံးဝမသန်စွမ်းဖြစ်ခြင်း။

၄။ နှစ်တိုငွေပင်ငွေရင်းအသက်အာမခံပေါ်လစီစည်းကမ်းချက်များ

(၄-၁) ပရီမီယံပေးသွင်းခြင်း

၄.၁.၁ ပရီမီယံကို (၁)နှစ်တစ်ကြိမ်၊ (၆)လတစ်ကြိမ်၊ (၃)လတစ်ကြိမ်၊ (၁)လတစ်ကြိမ် ပေးသွင်းနိုင်ပါသည်။ (၁)နှစ်တစ်ကြိမ်၊ (၆)လတစ်ကြိမ်၊ (၃)လတစ်ကြိမ်၊ ပေးသွင်းသည့် ပေါ်လစီများအတွက်ပရီမီယံပေးသွင်းရန် အပိုရက် (၃၀) ခွင့်ပြုပါသည်။ (၁)လတစ်ကြိမ်ပေးသွင်းသည့် ပေါ်လစီများအတွက် ပရီမီယံ ပေးသွင်းရန် အပိုရက် (၁၅)ရက် ခွင့်ပြုပါသည်။ ပေးသွင်းနိုင်သည့်အပိုရက်၏ နောက်ဆုံးရက်သည် အစိုးရရုံး/ဘဏ် ပိတ်ရက်ဖြစ်ပါက ရုံး/ဘဏ် ဖွင့်သော ပထမရက်တွင် ပရီမီယံပေးသွင်းရပါမည်။

(၄-၂) ပျက်သည့်ပေါ်လစီပြန်လည်တည်မြဲခြင်း

- ၄.၂.၁ ပေါ်လစီသည် အပိုရက်များအတွင်း၌ ပရီမီယံမပေးသွင်းခဲ့သော် ပေါ်လစီပျက်သည်။
- ၄.၂.၂ ပရီမီယံပေးသွင်းရန်ပျက်ကွက်သည့်ကာလမှာ ၆ လထက်မပိုပါက ပျက်သည့်ပေါ်လစီကို ပြန်လည်တည်မြဲနိုင်ရန် အောက်ပါအတိုင်း ဆောင်ရွက်နိုင်ပါသည်။
 - (က) မိမိကိုယ်တိုင်ကျန်းမာကြောင်းခံဝန်ချက်တင်ပြရန်လိုအပ်ပါသည်။

(ခ) ပေးသွင်းရန်ကျန်သည့် ပရီမီယံစုစုပေါင်းနှင့် ယင်းပရီမီယံကျန်ငွေပေါ်တွင် တစ်နှစ်လျှင်အတိုးနှုန်း ၈% ဖြင့် ပျက်ကွက်ကာလအတွက် တွက်ချက်၍ရသည့် အတိုးကို တစ်ပေါင်းတည်းပေးသွင်းရမည် ဖြစ်ပါသည်။

၄၂.၃ ပေါ်လစီပေးသွင်းရန်ပျက်ကွက်သည့်ကာလ ၆လကျော်ပြီး ၁၂လအတွင်းဖြစ်ပါက ပျက်သည့်ပေါ်လစီကို ပြန်လည်တည်မြဲနိုင်ရန် အောက်ပါအတိုင်း ဆောင်ရွက်နိုင်ပါသည်။

(က) မိမိစရိတ်ဖြင့်ကုမ္ပဏီမှ ညွှန်ကြားသည့် အတိုင်း ကျန်းမာရေး စစ်ဆေးမှုခံယူရပါမည်။

(ခ) ကျန်းမာရေးစစ်ဆေးချက်ရလဒ်ကောင်းမွန်ပါက ပြန်လည်တည်မြဲခြင်းကို ကုမ္ပဏီက လက်ခံဆောင်ရွက်ပါသည်။ ပေးသွင်းရန်ကျန်သည့် ပရီမီယံ စုစုပေါင်းနှင့် ယင်းပရီမီယံကျန်ငွေပေါ်တွင် တစ်နှစ်လျှင် အတိုးနှုန်း ၈% ဖြင့် ပျက်ကွက်ကာလအတွက် တွက်ချက်၍ရသည့်အတိုးကို တစ်ပေါင်းတည်း ပေးသွင်းရပါမည်။

၄၂.၄ အကယ်၍အထက်တွင် ဖော်ပြထားသည့် နည်းလမ်းအတိုင်း ပေါ်လစီကို ပြန်လည်တည်မြဲရန်မဆောင်ရွက်ပါက ပေါ်လစီပျက်သည်။

(၄-၃) အလိုအလျောက်ပေါ်လစီတည်မြဲခြင်း

၄.၃.၁ အမ်းငွေရသင့်တန်ဖိုး ရရှိနိုင်သောပေါ်လစီတွင် ပရီမီယံပေးသွင်းခြင်း ပျက်ကွက်သော်လည်း ပေါ်လစီမပျက်ပါ။ ပေးသွင်းရန်ကျန်သည့် ပရီမီယံ၊ အတိုးနှင့် ကုမ္ပဏီမှရရန်ငွေများကို အမ်းငွေရသင့်တန်ဖိုးမှ အရစ်ကျအတိုင်း နုတ်ယူပြီး ပေါ်လစီကို အလိုအလျောက် ဆက်လက်တည်မြဲစေနိုင်ပါသည်။ အဆိုပါပေးရန်ကျန် ပရီမီယံငွေပေါ်တွင်တစ်နှစ်လျှင် ၈% အတိုးပါ ထည့်သွင်း တွက်ချက်ပါမည်။

၄.၃.၂ အာမခံထားသူမှ ပေးသွင်းရန်ကျန်သည့် ပရီမီယံကို အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း အမ်းငွေရသင့်တန်ဖိုးမှနုတ်၍အလီလီ ပေးသွင်းခြင်းဖြင့် အမ်းငွေရသင့် တန်ဖိုး ကုန်သွားပါက ပေါ်လစီပျက်သည်။

၄.၃.၃ အထက်တွင်ဖော်ပြခဲ့သည့်နည်းဖြင့် အလိုအလျောက်တည်မြဲစေသည့် ပေါ်လစီအတွက် ပေးရန်ကျန်သည့် ပရီမီယံစုစုပေါင်း နှင့် အတိုးကိုတစ်ကြိမ်တည်း ပေးဆပ်ခြင်းဖြင့် ပေါ်လစီကို ပြန်လည်တည်မြဲစေနိုင်သည်။ ဤကဲ့သို့တည်မြဲ စေရာတွင် ကျန်းမာရေးစစ်ဆေးစစ်ဆေးရန်လိုအပ်သည်ဟု ကုမ္ပဏီမှ ယူဆလျှင် ပြန်လည် စစ်ဆေးမှုခံယူခံယူရမည်ဖြစ်ပြီး ကျန်းမာရေး စစ်ဆေးမှုစရိတ်ကို အာမခံထားသူမှ ကျခံရမည်ဖြစ်ပါသည်။

- ၄.၃.၄ အကယ်၍ကျန်းမာရေးစစ်ဆေးသည့် ဆရာဝန်၏ထောက်ခံချက်အရ ကျန်းမာရေး အခြေအနေသည် လက်ခံနိုင်သည့်အနေအထားရှိလျှင် ပေါ်လစီကို ပြန်လည် တည်မြဲခွင့်ပြုမည် ဖြစ်ပါသည်။ သို့ရာတွင် ကျန်းမာရေး စစ်ဆေးသည့် ဆရာဝန်၏ ထောက်ခံချက်အရ ကျန်းမာရေး အခြေအနေသည် လက်ခံနိုင်သည့် အနေအထား မရှိလျှင် ပေါ်လစီကိုပြန်လည် တည်မြဲခွင့်ပြုမည်ဟုမဟုတ်ပါ။
- ၄.၃.၅ ဤကဲ့သို့အလိုအလျောက်ပေါ်လစီတည်မြဲနေသော ကာလအတွင်း အာမခံထားသူ ကွယ်လွန်/ထာဝစဉ် မသန်စွမ်းဖြစ်ခဲ့သော် တင်ရှိနေသော ပရီမီယံအကြွေးများ၊ တစ်နှစ်လျှင် ၈% ဖြင့်ကျသင့်အတိုးနှင့်ကုမ္ပဏီမှရရှိငွေများကို နုတ်ယူပြီးလျှင် ကျန်အာမခံထားငွေကို တစ်လုံးတည်းထုတ်ပေးမည်။ သို့ရာတွင်အာမခံထားသူမှ ပြန်လည်ပေးဆပ်ရမည့် စုစုပေါင်းငွေပမာဏသည် ၎င်းရခွင့်ရှိသော အမ်းငွေ ရသင့်တန်ဖိုးထက်ပိုနေလျှင် ပေါ်လစီပျက်ပြယ်သည်။ ထိုအချိန်တွင် အာမခံထားသူ သေဆုံး/ထာဝစဉ်လုံးဝမသန်စွမ်းဖြစ်ပါက အာမခံထားငွေကို ရနိုင်ခွင့်မရှိပါ။ သို့ရာတွင် အာမခံထားသူ ကွယ်လွန်/ထာဝစဉ်လုံးဝမသန်စွမ်း ဖြစ်ချိန်၌ ပေါ်လစီအရ ရရှိနိုင်သော စာရင်းပိတ် တန်ဖိုးကိုတွက်ချက်ပြီး အာမခံထားသူမှ ပေးရန် ကျန်သည့် စုစုပေါင်းငွေကို နှိတ်၍ ကျန်ငွေကို အာမခံထားသူ/အကျိုးခံစားခွင့်ရှိသူသို့ ထုတ်ပေးပါမည်။
- ၄.၃.၆ အမ်းငွေရသင့်တန်ဖိုးမရရှိနိုင်သော (၁နှစ်ဆက်တိုက်ပရီမီယံမသွင်းရသေးသော) ပေါ်လစီပျက်နေချိန်တွင် အာမခံထားသူ သေဆုံးခြင်း/ထာဝစဉ်လုံးဝမသန်စွမ်း ဖြစ်ပါက မည်သည့်အကျိုးခံစားခွင့်မှ မရရှိနိုင်ပါ။